

ကန့်သတ်



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
မြန်မာနိုင်ငံစာရင်းကောင်စီ

အမိန့်ကြော်ငြာစာအမှတ် (၁၆ / ၂၀၂၃)

၁၃၈၄ ခုနှစ်၊ တန်ခူးလဆန်း ၃ ရက်
(၂၀၂၃ ခုနှစ်၊ မတ်လ ၂၃ ရက်)

နိုင်ငံတကာဘဏ္ဍာရေးအစီရင်ခံခြင်းဆိုင်ရာစံများ အကျိုးဝင်သက်ရောက်စေမည့်
ဘဏ္ဍာရေးနှစ်ကို ပြင်ဆင်သတ်မှတ်ခြင်း

၁။ တည်ဆဲဥပဒေများအရ ဖွဲ့စည်းတည်ထောင်သော အများပြည်သူအကျိုးစီးပွား နှင့် သက်ဆိုင်သည့် လုပ်ငန်းအဖွဲ့အစည်းများ (Public Interest Entities) အနေဖြင့် “နိုင်ငံတကာဘဏ္ဍာရေးအစီရင်ခံခြင်းဆိုင်ရာ စံများလိုက်နာကျင့်သုံးရန်ပြဋ္ဌာန်းခြင်း” နှင့်အညီ လိုက်နာဆောင်ရွက်ရန် မြန်မာနိုင်ငံစာရင်းကောင်စီ ၏ ၄-၇-၂၀၁၈ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်-၁၈/၂၀၁၈ ဖြင့် ပြဋ္ဌာန်းပြီးဖြစ်ပါသည်။

၂။ မြန်မာနိုင်ငံစာရင်းကောင်စီသည် နိုင်ငံပိုင်ကဏ္ဍ နှင့် ပုဂ္ဂလိကကဏ္ဍရှိ အများပြည်သူအကျိုးစီးပွားနှင့် သက်ဆိုင်သည့် လုပ်ငန်းအဖွဲ့အစည်းများ၏ “နိုင်ငံတကာဘဏ္ဍာရေးအစီရင်ခံခြင်းဆိုင်ရာစံများလိုက်နာကျင့်သုံးရန်ပြဋ္ဌာန်းခြင်း” နှင့်အညီ လိုက်နာကျင့်သုံးရန် အဆင်သင့်ဖြစ်မှုအခြေအနေကို စစ်တမ်းကောက်ယူခဲ့ပြီး ပေးပို့လာမှုအပေါ် စိစစ်ချက်အရ အောက်ပါ အကြောင်းရင်းများကြောင့် “နိုင်ငံတကာဘဏ္ဍာရေးအစီရင်ခံခြင်းဆိုင်ရာ စံများလိုက်နာကျင့်သုံးရန်ပြဋ္ဌာန်းခြင်း” နှင့်အညီအပြည့်အဝလိုက်နာကျင့်သုံးနိုင်ရန် လိုအပ်ချက်များရှိနေကြောင်း စိစစ်တွေ့ရှိရပါသည်-

- (က) နိုင်ငံတကာဘဏ္ဍာရေး အစီရင်ခံခြင်းဆိုင်ရာစံများ နားလည်တတ်ကျွမ်းသော လူ့စွမ်းအားအရင်းအမြစ်များ လိုအပ်နေခြင်း၊
- (ခ) နိုင်ငံတကာဘဏ္ဍာရေး အစီရင်ခံခြင်းဆိုင်ရာစံများအား လက်တွေ့အသုံးပြုနိုင်မှု အတွေ့အကြုံအားနည်းခြင်း၊
- (ဂ) ဘဏ္ဍာငွေလိုအပ်မှု၊ သတင်းအချက်အလက်ရရှိမှု နှင့် ဘဏ္ဍာရေးဆိုင်ရာ ဆက်စပ်ပတ်သက်သော အဖွဲ့အစည်းများ (Stakeholder) ၏ ပူးပေါင်းဆောင်ရွက်မှုတို့တွင် လိုအပ်ချက်များရှိခြင်း၊

ကန့်သတ်

- (ဃ) နိုင်ငံတကာဘဏ္ဍာရေး အစီရင်ခံခြင်းဆိုင်ရာစံများ လိုက်နာနိုင်ရန် နည်းပညာဆိုင်ရာ အကြံပေးဝန်ဆောင်မှု အကူအညီကို ကာလရှည် ရယူရန်လိုအပ်ခြင်း၊
- (င) ကိုဗစ် ၁၉ ကမ္ဘာ့ကပ်ရောဂါဖြစ်ပွားမှုအခြေအနေကြောင့် နည်းပညာရယူရာတွင် အခက်အခဲများရှိခဲ့ခြင်း။

၃။ သို့ဖြစ်ပါ၍ မြန်မာနိုင်ငံစာရင်းကောင်စီ၏ အမိန့်ကြော်ငြာစာအမှတ် - ၁၈/၂၀၁၈ ၏ အပိုဒ် ၅ ကို အောက်ပါအတိုင်း အစားထိုးသတ်မှတ်လိုက်သည်-

“ဤအမိန့်ကြော်ငြာစာပါ ပြဋ္ဌာန်းချက်များသည် ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်မှ စ၍ရေးဆွဲသော ဘဏ္ဍာရေးအစီရင်ခံ တင်ပြခြင်းများနှင့်အကျုံးဝင်သက်ရောက်စေရမည်။ ယင်းကဲ့သို့ လိုက်နာဆောင်ရွက်ရာတွင် သတ်မှတ်ချိန်ထက် ဆောလျင်စွာ ကျင့်သုံးနိုင်သကဲ့သို့ အထက်အပိုဒ် ၃ တွင် ဖော်ပြထားသော လုပ်ငန်းအဖွဲ့အစည်းများသာမက မည်သည့်လုပ်ငန်းမျိုး၌ မဆို လိုက်နာကျင့်သုံးလိုပါက ကျင့်သုံးနိုင်ပါသည်။”

အမိန့်အရ

(သန္တာလေး)

အတွင်းရေးမှူး

စာအမှတ်၊ မစက/ ၁၀၀/(၃၀၄ / ၂၀၂၃)

ရက်စွဲ၊ ၂၀၂၃ ခုနှစ်၊ မတ်လ ၂၃ ရက်

ဖြန့်ဝေခြင်း

မြန်မာနိုင်ငံစာရင်းကောင်စီဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများ နှင့် အဖွဲ့ဝင်များ

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန

မြန်မာနိုင်ငံတော်ဗဟိုဘဏ်

ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်

ဥက္ကဋ္ဌ၊ အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့

ညွှန်ကြားရေးမှူးချုပ်၊ ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာန

ညွှန်ကြားရေးမှူးချုပ်

ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန

} မြန်မာနိုင်ငံတော်ပြန်တမ်းအပိုင်း(၂)တွင်ထည့်သွင်း
 } ကြေညာပေးပါရန် မေတ္တာရပ်ခံချက်ဖြင့်

ဥက္ကဋ္ဌ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့်စက်မှုလက်မှုလုပ်ငန်းနှင့်များအသင်းချုပ်

ကန့်သတ်

၃

ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဘဏ်များအသင်း

မြန်မာနိုင်ငံလက်မှတ်ရပြည်သူ့စာရင်းကိုင်များအသင်းရုံး

(အများပြည်သူသို့စာရင်းဝန်ဆောင်မှုပေးသည့် လုပ်ငန်းလုပ်ကိုင်သူများသို့ ဖြန့်ဝေပေးပါရန်
မေတ္တာရပ်ခံပေးပို့ပါသည်)

မိတ္တူ

အမိန့်ကြော်ငြာစာ စာတွဲ

ရုံးလက်ခံ

မျှော်

အမိန့်အရ

၂၁/၁/၂၀၂၃

(ကေသီစိန်)

ညွှန်ကြားရေးမှူး

မြန်မာနိုင်ငံစာရင်းကောင်စီရုံး

၂၁/၁/၂၀၂၃

San

ကန့်သတ်